

#coronavirus
#combatcovid19
#symptoms



World Health Organization

Myanmar



မောပန်းခြင်း



အနံ့အရသာ
ပျောက်ဆုံးခြင်း



ခေါင်းကိုက်ခြင်း



ချောင်းဆိုးခြင်း



ဖျားခြင်း၊ ကိုယ်ပူခြင်း

တွေ့ရလေ့ရှိသော လက္ခဏာများအပြင်




ကြွက်သားနာကျင်ခြင်း



မျက်သားအဖြူမှာ နီလာခြင်း



လည်ချောင်းနာခြင်း



စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ခြင်း၊
စိတ်ရှုပ်ထွေးခြင်း



အသက်ရှူရ
ခက်ခဲခြင်း

ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံးရယူရန် သင်၏
ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းတစ်ဦးအား
အမြန်ဆုံးဆက်သွယ်ပါ။



အော့အန်ခြင်း



နှာခေါင်းပိတ်ခြင်း

အထက်ပါ ရောဂါလက္ခဏာများထဲမှ အချို့ သို့မဟုတ် အားလုံးကို ခံစားနေရပါက သင့်မှာ Covid19 ရောဂါ ရှိနေပါလိမ့်မည်။ ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းတစ်ဦးအား ဆက်သွယ်၍ ရောဂါပိုး ရှိမရှိကို စမ်းစစ်ကြည့်ပါ။

VISIT OUR WEBSITE FOR FURTHER DETAILS
www.who.int/COVID-19 | www.who.int/southeastasia

IT'S
CORONA
VIRUS
TO WIN THE FIGHT
AGAINST #COVID19